

吃,但也要有锅呀! (喻) 不要异想天开。 III သါ <g-de:> 真是的! (不满口气) 也写作 တကဲ / ~ မှဲ့၊ ဒါလေးနဲ့ဝိတ် ဆိုးရသလား။ 这点小事就值得生气吗? 真是的!

ကတဲက သါ <g-de: ga'> = ကတဲက

ကတော့ နှါ <g-daw'> [孟] ①漏斗, 漏斗状物: ~ ထိုးသည်။ 做成漏斗状。 ②束发用的金银制饰物

ကတော် I နှါ <g-daw> [孟] ①夫人: သမတ ~ 总统夫人 / ဆရာ ~ 师母 ②缅甸王朝时大臣夫人的一种封号 II ကါ <k-taw> 母鸡叫: ကြက်မ ~ နေ၏။ 母鸡咯咯叫。 / တနေ့လုံး ~ ဝေပဲ့တလုံးပဲ့တယ်။ (成) 叫了一整天才下了一个蛋。喻: 雷声大雨点小。

ကတော်စိုးမင်း နှါ <g-daw so: min:> 贵夫人

ကတောကမျော ကဝါ <g-daw: g-myaw:> 匆匆忙忙: အလုပ်ကို ~ လုပ်လိုက်ယင်မှားတတ်တယ်။ 匆匆忙忙办事往往会出差错。

ကတို့ နှါ <g-do'> = ကူးတို့

ကတိုး နှါ <g-do:> [巴] ①麝 ②麝香

ကတိုးကောင် နှါ <g-do: gaun> 麝

ကတိုးခွာ နှါ <g-do: khwa> ①麝腹部的香腺囊 ② = မှုန်ကတိုးခွာ

ကတိုးဆီ နှါ <g-do: zi> 麝香

ကတိုးနှယ် နှါ <g-do: nwe> (诗) 可爱的姑娘

ကတိုးနှာ နှါ <g-do: hna> 用麝香等药物制成的嗅药

ကတဲကနက် နှါ <g-don g-net> 【植】 ①钩藤 *Uncaria rhynchophylla* Miq ②硬叶钩藤 *Uncaria sclerophylla* Roxb

ကတုံး နှါ <g-don:> 光头: တောင် ~ 荒山秃岭 / ~ ပေါ်ထိပ်ကွက် (成) 相当于汉语成语: “终日打雁反被雁啄了眼”

ကတုံးချော ကါ <g-don: khyaw:> 剃度, 削发

ကတုံးဆံတောက် နှါ <g-don: z-daut> 平头

ကတုံးတုံး ကါ <g-don: ton:> 剃光头

ကတုံးရိတ် ကါ <g-don: yeit> 剃光头

ကတက် နှါ <g-det> 【植】 三叶马槟榔 *Crataeva Religiosa* (Three-leaved Caper)

ကတောက် I နှါ <g-daut> 一种小的莲属植物, 可食用 II ကါ <k-taut> 母鸡叫

ကတောက်ကဆဲ ကဝါ <g-daut g-hsa'> = ကတောက်ကဆတ်

ကတောက်ကဆတ် ကဝါ <g-daut g-hsat> 争争吵吵, 不和睦: လင်နဲ့မယားပဲ၊ တခါတလေ ~ ဖြစ်တတ်တယ်။ 夫妻嘛! 有时总会发生争吵的。

ကတောက်ကတက် ကဝါ <g-daut g-det> 飘忽不定, 杂乱无章: စိတ် ~ ဖြစ်နေသည်။ 心里忐忑不安。 / အိပ်မက် ~ မက်တယ်။ 做了个乱七八糟的梦。

ကတောက်ကယက် ကဝါ <g-daut g-yet> = ကတောက်ကတက်

ကတောက်ဝပ် နှါ <g-daut sat> 长在水边的一种植物, 开

褐色花

ကတိုက် ကါ <g-dait> 进谗言, 说坏话, 挑拨离间: အဂေါ်ကြီး ~ သည်ကိုယုံမိသည်။ 听信了老婆子的挑拨。

ကတိုက်ကတုန်း ကဝါ <g-dait g-dun:> 挑拨离间

ကတိုက်ကရော ကဝါ <g-dait g-yaw:> 慌慌张张, 慌乱地: ~ ဖြစ်နေသောကျီးကောင် 惊恐的乌鸦

ကတိုက်ကရိုက် ကဝါ <g-dait g-yait> 仓促地, 匆匆忙忙: လူတယောက် ~ ဝင်လာသည်။ 一个人匆匆忙忙地走进来。

ကတင် နှါ ① <ka'tin> (马背, 象背) 放鞍的部位 ② <g-din> = ခုတင် I ③ <g-din> (骨牌中) 有四个白点的牌

ကတောင် / ကတောင့် နှါ <ka'daun / ka'daun'> 马鞍两侧的饰物 (参见ကကြီး(图))

ကတောင်ကချောက် ကဝါ <g-daun g-khyaut> 心烦意乱, 魂不附体, 失魂落魄

ကတောင်ကချောင် ကဝါ <g-daun g-khyaun> = ကတောင်ကချောက်

ကတောင်ကတင် ကဝါ <g-daun g-din> = ကယောင်ချောက်ချား

ကတောင်ကရမ်း ကဝါ <g-daun g-yan:> = ကယောင်ချောက်ချား

ကတောင်ချောက်ချား ကဝါ <g-daun khyaut khya:> 心烦意乱; 胡乱地: လူနာအပြင်းပျားချိန်၌ ~ ပြောတတ်သည်။ 病人发高烧时往往说胡话。

ကတိုင်ကယိုင် ကဝါ <g-dain g-yain> 摇摇晃晃

ကတစ်ဆည် နှါ <g-dit hse> 一种拦鱼坝

ကတည်း I ဝါ <g-de:> 用于动词后, 以强调语气结束全句 II သါ <g-de:> 虽然, 尽管

ကတည်းက သါ <g-de: ga'> 从……起, ……以来就……: ရန်ကုန်မြို့ရောက် ~ သူ့ခီအဆောင်မှာပဲနေတယ်။ 到仰光后, 他一直住在这楼里。 / နှစ်ပေါင်းများစွာ ~ 多年前就…… / ရှေးပဝေသဏီ ~ 自古以来

ကတတ်ငန်း နှါ <g-dat ngan:> 【植】 ① = ဝံကားစိမ်း ② 鸛爪花 *Artabotrys odoratissimus*

ကတုတ် နှါ <g-dout> 战壕, 胸墙

ကတုတ်ကျင်း နှါ <g-dout kyin:> = ကတုတ်

ကတုန်ကယင် ကဝါ <g-don g-yin> 哆哆嗦嗦, 颤抖地

ကတုန်ကရီ ကဝါ <g-don g-yi> 哆哆嗦嗦, 颤抖地: နာလန့်ထခါစေ့မိလမ်းလျှောက်တဲ့အခါ ~ ဖြစ်နေတာပါ။ 因为病刚好, 所以走路时晃晃悠悠的。

ကတုန်း နှါ <g-don:> (古) 漏斗状小杯

ကတုန်းကတိုက် ကဝါ <g-don: g-dait> 挑拨离间, 搬弄是非: ပွင့်ပွင့်လင်းလင်းထင်မြင်ချက်ပေးပါ။ ~ မလုပ်ပါနဲ့။ 有意见就开诚布公地说吧, 不要搬弄是非。

ကတမ်းကမန်း ကဝါ <g-dan: g-man:> = ကမန်းကတန်း

ကတမ်းကရမ်း ကဝါ <g-dan: g-yan:> 不假思索地, 胡乱地: စကားကို ~ ပြောယင်မှားလိမ့်မယ်။ 乱说会犯错误。

ကတိမ်းကပါး ကဝါ <g-dein: g-ba:> ① 蹒跚地, 摇摇摆